

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ  
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန



လူထုဗဟိုပြု စီမံကိန်း

လူထုဗဟိုပြုစီမံကိန်း

(ဒုတိယနှစ်စက်ဝန်း)

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်



Village Development Plan

ပွဲလိုက်ဝ (၂) ကျေးရွာ၊ ရွှေလှိုင်ပွဲကျေးရွာအုပ်စု  
ပလက်ဝမြို့နယ်၊ ချင်းပြည်နယ်

၂၀၁၇ ခုနှစ်၊ ဇွန်လ

ဗာဝဂ်ကာ	ဗာပျက်နာ
၁။ မြို့နယ်မြေပုံ	.....၁.....
၂။ ကျေးရွာမြေပုံ (တည်နေရာ)	.....၂.....
၃။ အုပ်စုတွင်ပါဝင်သောကျေးရွာများစာရင်း	.....၄.....
၄။ ကျေးရွာအခြေခံအချက်အလက်များ (ကျေးရွာသမိုင်းကြောင်း)	.....၅.....
၅။ လူထုပူးပေါင်းပါဝင်သော လူမှုဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းစဉ် (PSA/PRA) အကျဉ်းချုပ်ဖော်ပြချက်	.....၈.....
၆။ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်အတွက်အသုံးပြုခဲ့သော PRA tools များနှင့်တစ်ခုချင်းစီအတွက်သုံးသပ် ချက်များ	.....၉.....
၇။ ကော်မတီဝင်များရွေးချယ်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ	.....၁၁.....
၈။ ကျေးရွာအချက်အလက် (ပုံစံ-၁)	.....၁၂.....
၉။ ကျေးရွာအချက်အလက် (ပုံစံ-၂)	.....၁၅.....
၁၀။ ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးအစီအစဉ် (ပုံစံ-၃)	.....၁၆.....
၁၁။ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း (ပုံစံ-၄)	.....၁၉.....
၁၂။ အစည်းအဝေးမှတ်တမ်းများ	.....၃၁.....
၁၃။ ကာဏ္ဍအလိုက်ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ	.....၃၈.....

# ပလက်ဝမြို့နယ်အညွှန်းပြမြေပုံ




ရည်ညွှန်းချက်

ရခိုင်ပြည်နယ်

- ၁။ နိုင်ငံတော်နယ်နိမိတ်
- ၂။ ပြည်နယ်နယ်နိမိတ်
- ၃။ မြို့နယ်နယ်နိမိတ်
- ၄။ မြို့/အုပ်စု/ကျေးရွာ
- ၅။ မြစ်/ချောင်း
- ၆။ ကျေးရွာအုပ်စုနယ်နိမိတ်





ආගම: ආගම

පහරා

කොමන්: කුඩා

වැව්: නළය

ප්‍රධාන ආකෘති:

නිවෙස්: = නිවෙස්  
 වැව්: = වැව්  
 ආගම: = ආගම  
 පාලක: = පාලක

වැව්: නළය

7



အုပ်စုတွင် ပါဝင်သော ကျေးရွာများ စာရင်း

(၄)

ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ် - အထက်ကုလား တန်ဖွဲ့သ

တွင် တည်ရှိသော ရွှေလှိုင် မြို့အုပ်စုတွင် ကျေးရွာပေါင်း (၄) ရွာဖြင့်  
စုပေါင်း နေထိုင်ကြသော အုပ်စု ဖြစ်သည်။

၎င်းအုပ်စုအတွင်း စုပေါင်း တည်ရှိသော ကျေးရွာ

များ အမည်မှာ - (၁) ရေချမ်းသာ ကျေးရွာ -

(၂) ရွှေလှိုင် မြို့ ကျေးရွာ -

(၃) ဗွေလိုက်ဝ (၁) ကျေးရွာ

(၄) ဗွေလိုက်ဝ (၂) ကျေးရွာ - တို့ ဖြစ်သည်။









လူမှုဆန်းစစ်ခြင်း အကျဉ်းချုပ် ဝယ်ယူ

ရက်စွဲ - ၁/၂/၂၀၁၇

နယ်စု / ဈေးရွာ - ရွှေလုံမြို့ / ရွှေလုံမြို့နယ် (၂) ဈေးရွာ

တက်ရောက်မှုဆိုင်ရာ - ကား (၄၁) မ (၄၄) ဟင်း (၈၅)

\* ဈေးရွာလူမှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်အား -

၁။ ဈေးရွာလူမှုဆန်းစစ်ခြင်း အရင်းအမြစ် မြေပုံ
၂။ ဥက္ကဋ္ဌပုဂ္ဂိုလ်၏ မှတ်တမ်း
၃။ ရာသီခွင်နှင့် ကွန်ပျူတာ
၄။ အရင်းအမြစ် ပိုင်ဆိုင်မှု မှတ်တမ်း
၅။ ပရိုဂရမ်အိတ် (ကား + မ)
၆။ မေးမြန်းချက်နှင့် အဖြေအခန်းများ ချိတ်ဆက်မှု မှတ်တမ်း

များအသုံးပြုကာ မြေပုံဖော်ပြပါသည်။

လူထုစည်းရုံးရေး များ နှင့် လက်၊ ဘာသာရေး ပညာတို့မှ လုပ်ငန်းစဉ် တစ်ခုချင်းကို ဈေးရွာလူမှုဆန်းစစ်ခြင်း၊ ရွေးလမ်းပြောကြားကာ၊ ဈေးရွာ နောက်ဖက် များမှ ဦးဆောင်၍ ဈေးရွာလူထုနှင့် ဆွေးနွေးခြင်း၊ မြေပုံဖော်ပြခြင်းဖြင့် အကျဉ်းချုပ် ဖော်ပြလိုက်ပါသည်။

ပုဂ္ဂိုလ်ချင်း အင်အားစု (၂) ကျားစွာ

အဆင့်	သတ်မှတ်ချက်	အိမ်ထောင်စုအရေအတွက်	ရာခိုင်နှုန်း
ချစ်သား	စမ်းစာလေ့လာမှုလုပ်ငန်း၊ ဝါးအိမ်၊ ဆိပ်ခန်း၊ ရွေးချယ်ခွင့်၊ ညွှန်ကြားမှု၊ စစ်ဆေးမှု၊ စစ်ဆေးရေး၊ ရွာ၊ ရွာ	၂၂ - ၂၅၆	၇၉%
အလယ်အလတ်	စမ်းစာလေ့လာမှု (၃) လစာ၊ ဆိပ်ခန်း၊ ဝါးအိမ်၊ စစ်ဆေးရေး၊ ရွာ၊ ရွာ နည်းနည်းပါးပါး	၂၃ - ၂၅၆	၇၇%
ဆင်းရဲ	စမ်းစာလေ့လာမှု (၃) လစာ၊ တစ်နေ့လျှပ်စစ်ဓာတ်အား၊ ဇာရိ၊ ဘေးအန္တရာယ်များ၊ အခြား များပြား	၂၈ - ၂၅၆	၆၄%

ဥက္ကဋ္ဌ ငြိမ်းဝင်းမြတ်ဗျာဒိတ် ( ဖွဲ့စည်းပုံ ) နည်းစာ

- \* သုံးသပ်စာ အိမ်ထောင်စု အဖွဲ့အစည်း (၁၅) အိမ်ထောင်စု
- \* ကိလပ်အလတ် စားနို့စ ဝောက်နို့စရှိစာ အိမ်ထောင်စု အဖွဲ့အစည်း  
မှာ (၁၃) အိမ် ဖြစ်ပါသည်။
- \* ဆင်းရဲစာ အိမ်ထောင်စု အဖွဲ့အစည်း (၂၈) အိမ် ဖြစ်ပါသည်။
- \* ပုန်းဆင်းဝ နည်းစာ အဖွဲ့အစည်း ဆင်းရဲစာ အိမ်ထောင်စု အဖွဲ့အစည်း  
(၄၄) အဖွဲ့အစည်း ဖြစ်ပါသည်။ ဆင်းရဲစာ အဖွဲ့အစည်း အဖွဲ့အစည်း  
မှာ ဝဇ္ဇေမဂ္ဂိဒါး / အဖွဲ့အစည်း / ကလေးများ / ဖွဲ့စည်းပုံ /  
ထွက်ပေး ပေး ဝဇ္ဇေ ကိုယ်စားပြု ပဏ္ဍိတ ဖြစ်ပါသည်။

Generated by CamScanner from intsig.com

ရွှေလိုင် ပြိုအုပ်စု / ဖွဲ့စည်းကိစ္စ (၂) ကျေးဇူး  
 ရာသီခွင်ဝေယာ:

အကြောင်းအရာ	ပြာအို	တပို့တို	တပေါင်း	တပို့အို	ကအို	ပုယို	ပိအို	ပေါင်း	တော်စား	အိတ်စား	တပို့အိတ်	ပုတ်စား
ကောဇိယာရပါ:	ခုတ်	ခုတ်		ဖိုးပို့	ကော်စိုက်	ပထမ ပေါင်း၇၆	ဒုတိယ ပေါင်း၇၆	တတိယ ပေါင်း၇၆	စပါးဂျိတ် ခိတ်	စပါးဂျိတ် ခိတ်	စပါးဂျိတ် ခိတ်	ပုတ်စား
ဒု၊ဖိ:ခင်း	ခုတ်	ခုတ်		ဖိုးပို့		ပထမ ပေါင်း၇၆	ဒုတိယ ခုတ်၇၆	ပေါင်း ၇၆		ပေါင်း၇၆	လခတ်	ဒု၊ဖိ:ခုတ်
ဆွေးမြေလေး	-	-	-	-	-	-	-	-	-	-	-	-
ကျက်နက်	ခုတ်	ခုတ်	၆၆၀	၆၆၀	ကော်စိုက်	ပေါင်း ၇၆	ပေါင်း ၇၆	ပေါင်း ၇၆	စပါးဂျိတ် ခိတ်	ဂျိတ်ခိတ်	စပါးဂျိတ် ခိတ်	ဒု၊ဖိ:ခုတ်
ပွဲလမ်း: ဘုရား			၇၆၆၆	၇၆၆၆			ဝါအိုပွဲ			အိတ်စား	စပါးဂျိတ် ခိတ်	
ကျက်: ဇာတိ	ခုတ်			ကျက်စိုက်		စမ်းကျား၊ စမ်းပျား	၇၆ကျား	၇၆ကျား				ကော်စိုက်၊ ကော်စိုက်
ရာသီဥတု	ဒု၊ဖိ:	ဒု၊ဖိ:	၇၆	၇၆	ကော်စိုက်	ကျေးဇူး	ကျေးဇူး	ကျေးဇူး	ကော်စိုက်	ကော်စိုက်	ကော်စိုက်	ဒု၊ဖိ:
မုတ်ငါး: အားလပ်ချိန်												
ဝင်ငွေ	၇၀၀၀၀၀ ၂၀၀၀၀၀	၄၀၀၀၀၀ ၅၀၀၀၀၀	၆၀၀၀၀၀ ၂၀၀၀၀၀	၇၀၀၀၀၀ ၂၇၀၀၀၀	၈၀၀၀၀၀ ၂၀၀၀၀၀	၉၀၀၀၀၀ ၂၅၀၀၀၀	၁၀၀၀၀၀ ၃၀၀၀၀၀	၁၀၀၀၀၀ ၃၀၀၀၀၀	၁၀၀၀၀၀ ၃၀၀၀၀၀	၁၀၀၀၀၀ ၃၀၀၀၀၀	၁၀၀၀၀၀ ၃၀၀၀၀၀	၁၀၀၀၀၀ ၃၀၀၀၀၀
ထွက်ငွေ												

ရွှေပိုင်စွဲအုပ်စု / ဖွဲ့စည်းပုံ (၂) ဝေပ:ရွှေ  
ရာသီပိုင်ပုံ ဇယား: သုံးပုံအမျိုးမျိုး

အင်း: ဇယားပုံ, ပလက်စ် ဖြို. နှစ် / ရွှေပိုင်စွဲဝေပ:  
ရွှေအုပ်စု/ ဖွဲ့စည်းပုံ (၂) ဝေပ:ရွှေအ ရာသီပိုင်ပုံ ဇယား: ဟိုဏ်း,  
ဒေါ်အားဖြင့်, ရွှေပုံ/အားများအားလုံး ပိုမိုပင် စောင့်ယာခံပါ။  
ရှစ်:ခင်း များ အစီအစဉ် ပျက်စီးစေသော အကြောင်းကို ရှိပါသည့်  
ဦးစွာ ဖွဲ့စည်းပုံများ မှာ အစိုးရ: ရှေး အကြောင်းပေးပုံ - မိမိတို့၏ အစီအစဉ်  
အား အကြောင်း ခင်းရုံး / အလယ်အလတ်, အစိုးရ: အား အစိုးရ: သုံး ဝေပ: အား  
ပိုင် စောင့်စောင့်ပိုင် အုပ်စု / အများစု: မှာ အစိုးရ: ဟိုဏ်း ဖြင့်  
ပါသည့်

၎င်းဝေပ:ရွှေအုပ်စု ခင်းရုံး နှစ် ပါ. ဝေပ: အားများ မှာ အစိုးရ/အ  
အစိုးရ: အလယ်အလတ်: ပျက်စီးစေသော အကြောင်း: အစိုးရ: / အလယ်အလတ်  
အစိုးရ: အား မှာ စောင့်ယာခံပါ. ခင်း / ရှစ်:ခင်း များ: ဟို အစီအစဉ်: ဝေပ:  
ဝေပ: ပျက်စီးစေသော အကြောင်း မှာ အစိုးရ: များ: နှစ် နှစ်များ: အစီအစဉ်  
ခင်းအကြောင်း ရှေးအစိုးရ: နှစ်: သာဓကများ မှာ အစိုးရ: / သင်္ကြန်ပုံ,  
ဝါဆိုပုံ, အစိုးရ: အစိုးရ: မှာ, အစိုးရ: အစိုးရ: မှာ မှာ: ဟို အစိုးရ: စ ပြောပေး  
အစိုးရ: အစိုးရ: ပင်အစိုးရ: အစိုးရ: မှာ အစိုးရ: အစိုးရ: / အစိုးရ:  
အစိုးရ: / အစိုးရ: အစိုးရ: မှာ အစိုးရ: အစိုးရ: / အစိုးရ: / အစိုးရ: မှာ,  
ဝါဆို / ဝါဆိုအစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ:  
အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ:

၎င်းဝေပ:ရွှေအုပ်စု ရာသီပိုင်ပုံ ဇယား အစိုးရ: အစိုးရ: အစိုးရ: အစိုးရ:  
ခင်းအစိုးရ: မှာ အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ:  
အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ: အစိုးရ:

ဗဟိုဦးစီးဌာန) ချေးငွေ အစု နှင့် အဖွဲ့

၁။ ဘုန်းတော်ကြီးကျောင်း

၂။ ရေချိုး/ရေခဲ ဆင်းယပ်

၃။ ရေ

၄။ နှာလည်စေ့

၅။ လမ်းမကြီး

၆။ စာသင်ကျောင်း

၇။ ဆင်ခေ

၈။ ချေးဆိုင်း

၉။ ကျောင်း

၁၀။ စက်ပြ

၁၁။ စောင့်ယာ

၁၂။ ဝါးစော

၁၃။ စော စော

၁၄။ စော စော

ဖွဲ့စည်းပုံ (၂) ကျေးဇူး အရင်းအမြစ်တို့၏ အမျိုးအမည်

အမျိုးအမည်	အမျိုးအမည်	အမျိုးအမည် + အမျိုးအမည်
၁။ ဆန်စပါး	၁။ ထင်းခုတ်ခြင်း	၁။ ဘုတ်တော်ကြီးကျောင်း
၂။ စက်လျှော	၂။ အိမ်တွင်းမျှ	၂။ နှမ်းခုတ်ခြင်း
၃။ ကောင်းယာခုတ်ခြင်း	၃။ ကလေးများပြုစုခြင်း	၄။ နှမ်းအခြင်း
၄။ ဆွေးခြင်း	၄။ ကောက်လှီးခြင်း	၅။ လမ်းမကြီး
၅။ ဝါးခုတ်ခြင်း	၅။ ရေခဲခြင်း	၆။ ကောတောင်
၆။ သစ်စဉ်းခြင်း	၆။ ဟင်းခူး	၇။ ရေခဲခန်းခြင်း
	၇။ အရက်ချက်ခြင်း	၈။ ရေမျိုးဆင်းလမ်း
		၉။ စာသင်ကျောင်း
		၁၀။ ဓါးသယ်ခြင်း
		၁၁။ လေးဥဒီးခြင်း
		၁၂။ ရွေးချိတ်



\* သုံးတော်ဇီးကျောင်း သွားခြင်းများကို အမျိုးသား အမျိုးသမီး တက်ရောက်ကြသည်။ စပါးပယ်ခြင်း၊ ပေါင်းစုခြင်း၊ နှစ်စုခြင်း၊ နှုတ်ခွဲခြင်း၊ ဆေးရွက်ရွာတွင် အမျိုးသမီး၊ အမျိုးသား ပူးပေါင်းဆောင်ရွက်ကြသည်။


\* ထင်းခုတ်ခြင်း၊ အိမ်တွင်းမျှတမှု၊ ကလေးများမြေစုခြင်း၊ တို့ကို အမျိုးသမီးများ ဆောင်ရွက်ကြသည်။ ကောက်ထိုးခြင်း၊ ဆုတ်ခြင်း၊ ပင်းရွာခြင်း တို့သည် အမျိုးသမီးများ လုပ်ဆောင်ကြသည်။

\* စပါးမြိုက် / စက်ပျော မောင်းခြင်း၊ တောယာ ခုတ် / ဝါးခုတ် / နှစ်ထိုး လုပ်ငန်းများ အား အမျိုးသားများ ဆောင်ရွက်မှု များမြားသည်။

\* အမျိုးသမီးများသည် အမျိုးသားများ နှင့်အတူ လုပ်ငန်းဆောင်ရွက်မှုတွင် စတုတလ ပါဝင်လုပ်ဆောင်သည်။ အိမ်မျှတမှုဆောင်ရွက်ခြင်း၊ ကလေးများ မြေစု ဆေးရွက်ရွာတွင်လည်း အမျိုးသားများထက် အမျိုးသမီးများ ဆောင်ရွက်မှု များမြားသည်။

ရွှေလုံပို့ကုန် / ရွှေလုံကုန် (၂) ကျား

(ပဋိပက္ခ) - အမျိုးသမီး



မင်းကုတ် - သုံးသပ်ခြင်း / ဆွေးနွေးခြင်း / ဆန်းစစ်ခြင်း /

ပြိုင်ဆိုင်ဖို့ အရည်အချင်း - ဖွဲ့စည်းပုံ (၂) ကျေးဇူးပြု၍ မင်းကုတ်အင်္ဂါတစ်ခုပါ ဖြစ်စေရမည်။ =>

- (၁) စင်စစ်ပြုပြင်မှုမှာ အမျိုးသမီးများထက် အမျိုးသားများက စင်စစ်ပြုပြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားများက ဖလှယ်ပုံစံများမှာ ပိုမိုသောကြောင့် အမျိုးသမီးများထက် စင်စစ်ပြုပြင်မှုများကို တွေ့ရပါသည်။
- (၂) ပညာရေးဆိုင်ရာများမှာ အမျိုးသားများက အမျိုးသမီးများထက် စွမ်းရည်ပိုမိုသောကြောင့် အမျိုးသားများက အမျိုးသမီးများထက် အရည်အချင်းပိုမို တွေ့ရပါသည်။
- (၃) ကျန်းမာရေးဆိုင်ရာများမှာ အမျိုးသမီးများက စိတ်နှိုးဆော်ခြင်း၊ သောင့်ခြင်း၊ ပြုမူမှုများရှိခြင်း ဝိုင်းရံခြင်း အမျိုးသားများထက် ပညာရေးဆိုင်ရာများမှာ ပိုမိုတွေ့ရပါသည်။
- (၄) အိမ်ထောင်ရေးအပေါ် ဝင်ရောက်မှုများမှာ အမျိုးသားတို့က ဖလှယ်ပုံစံများမှာ ပိုမိုသောကြောင့် အိမ်ထောင်ရေးအပေါ် ဝင်ရောက်မှုများ ပိုမိုပါ။ အမျိုးသမီးများက သာမန်ပြုမူမှုများသာသာကြောင့် အိမ်ထောင်ရေးအပေါ် ဝင်ရောက်မှုများမှာ ပိုမိုတွေ့ရပါသည်။
- (၅) အလုပ်အကိုင် အခွင့်အလမ်းများမှာ အမျိုးသားများက အမျိုးသမီးများထက် ပိုမိုဆုံးဖြတ်နိုင်စွမ်း ပိုမိုသောကြောင့် အမျိုးသမီးထက် ပိုမိုတွေ့ရပါသည်။
- (၆) များပြားလှသော အမျိုးသားများက အိမ်ထောင်ရေးအပေါ် ဝင်ရောက်မှုများမှာ ပိုမိုသောကြောင့် အမျိုးသမီးထက် ပိုမိုတွေ့ရပါသည်။

(၇) မြေခရီးသွားလာခြင်းများမှာ အမျိုးသားများက အမျိုးသမီးများထက် ခရီးသွားများ  
သောကြောင့် အမျိုးသမီးထက် ပိုမိုသက်တောင့်သက်သာရှိသည်။

(၈) လုပ်ငန်းများအပေါ်ဆုံးဖြတ်ချက်ချခြင်းများမှာ အရောင်းအဝယ်ပြအကူအညီများ  
အမျိုးသမီးများသည် အမျိုးသားများထက် ပညာအရ အချို့သော ဝယ်ယူမှုများကို  
အမျိုးသားထက်ဆုံးဖြတ်ချက်ချခြင်းသည် သက်တောင့်သက်သာရှိသည်။

(၉) ပစ္စည်းပစ္စာပိုင်ဆိုင်ခြင်းများမှာ တစ်ဖက်အဖွဲ့အစည်းများဖြင့် အမျိုးသမီးနှင့် အမျိုးသား  
ကွဲပြားခြင်းမရှိဘဲ တစ်ဖက်အဖွဲ့အစည်းများသာ ဖြစ်ပေါ်လာနိုင်ကြောင်း သက်တောင့်သက်သာရှိသည်။

(၁၀) ဦးစောင့်ခြင်းများမှာ အမျိုးသမီးထက် အမျိုးသားများက အမျိုးသားက ပိုမို  
စောင့်ကြည့်သောကြောင့် အမျိုးသမီးများထက် အမျိုးသားပိုမို ဦးစောင့်သည့်  
ကြောင့် သက်တောင့်သက်သာရှိသည်။

မြေခရီး

မိုးရွာ

မည်သို့ဆုံးဖြတ်ပါက








ပွဲလိုက်ဝ (၂) ကျေးရွာ၊ ရွှေလိုင်ပွဲကျေးရွာအုပ်စု လူထုအစည်းအဝေးမှတ်တမ်းခါတ်ပုံ



ပွဲလိုက်ဝ (၂) ကျေးရွာ၊ ရွှေလိုင်ပွဲကျေးရွာ လူထုအစည်းအဝေးမှတ်တမ်းခါတ်ပုံ



ပုံစံ - ၈ - ၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်။ ကျေးရွာတစ်ရွာသို့ ပထမဆုံးမိတ်ဆက်ခရီး သွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာ ခေါင်းဆောင်များအား ကျေးရွာအချက်အလက်များကို မေတ္တာရပ်ခံ၍ တောင်းခံရသည်။ ဤအချက်အလက်များကို စီမံကိန်း မိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက် များအား စစ်ဆေးပြီး မှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထံသို့ Tablets မှ တဆင့် ဖြည့်သွင်းရမည်။

ကျေးရွာခေါင်းဆောင် အမည် <b>ဦးစိန်</b>	ကျေးရွာခေါင်းဆောင်၏ ဖုန်းနံပါတ်	လူထုစည်းရုံးရေးမှူး၏ အမည် <b>ဦးသူဇွေ</b>
ပြည်နယ်/တိုင်းဒေသကြီး <b>ချင်း</b>	မြို့နယ် <b>ပလက်ဝ</b>	ကျေးရွာအုပ်စု <b>ရွှေလှိုင်</b>
		ကျေးရွာ <b>ရွှေလှိုင် (၂)</b>

က။ လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) --- <b>မြန်မာ</b> ---	<b>၆၃</b>	ဘာသာ (၁) --- <b>ဗုဒ္ဓ</b> ---	<b>၆၃</b>
လူမျိုးစု (၂) -----		ဘာသာ (၂) -----	
လူမျိုးစု (၃) -----		ဘာသာ (၃) -----	
လူမျိုးစုရော -----		ဘာသာရော -----	
အခြား	အရေအတွက်		
မသန်စွမ်းသူများ			
သက်ကြီးရွယ်အိုများ (၆၅ နှစ် နှင့် အထက်)	<b>၂၅</b>		
စစ်ဘေးရှောင်			

	အမျိုးသား (အရေအတွက်)	အမျိုးသမီး (အရေအတွက်)
လူဦးရေ <b>၃၀၂</b>	<b>၁၅၄</b>	<b>၁၄၈</b>
လူမျိုးစု (၁) --- <b>မြန်မာ</b> ---	<b>၁၅၄</b>	<b>၁၄၈</b>
လူမျိုးစု (၂) -----		
လူမျိုးစု (၃) -----		
အခြား		
အိမ်ထောင်စုဦးစီး	<b>၅၇</b>	<b>၆</b>





(ခ) အခြေခံအဆောက်အအုံ အသုံးအဆောင်များ

စာသင်ကျောင်း	အမှတ် ခြံစံပါ	ကျန်းမာရေး	အမှတ် ခြံစံပါ	ဘာသာရေး အဆောက် အအုံများ	အမှတ် ခြံစံပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input checked="" type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input checked="" type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း (ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သော ကျွမ်းကျင်သူများ)

(၁) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှုပညာရှင်		
	ရွာတွင်နေ ထိုင်သူ	အခြားရွာမှ လာသူ		ရွာတွင်နေ ထိုင်သူ	အခြား ရွာမှ လာသူ		ရွာတွင် နေထိုင်သူ	အခြား မှလာ
မူလတန်းပြဆရာ/မ	<input type="checkbox"/>	<input checked="" type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက် ကျန်းမာရေးမှူး	<input type="checkbox"/>	<input type="checkbox"/>	ပန်းရံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေး ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လျှပ်စစ်ကျွမ်းကျင်၊ မီးသမား	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	သားဖွားဆရာမ	<input type="checkbox"/>	<input type="checkbox"/>	ရေပိုက်သွယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား	<input checked="" type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့် လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း  
ကျောက်ခင်းလမ်း

ကတ္တရာလမ်း  
မြေသားလမ်း

ကွန်ကရစ်လမ်း  
လှသွားလမ်း

မော်တော်ဆိုင်ကယ်လမ်း  
အခြား ပွန်ဒါစက်လျှေ

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

(၁) လူထုဗဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု စီမံချက်ရှိခဲ့ပါသလား?

(၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း?

(၃) ဤစီမံချက်ကို မြို့နယ်မှအတည်ပြုခဲ့ပါသလား?

ပိုင်းပါ  
ရှိပါသည်/မရှိပါ/မသိပါ

နှစ်-----/မသိပါ

ပြုခဲ့ပါသည်/မပြုခဲ့ပါ /မသိပါ



(စ) ခရီးအကွာအဝေး

- (၁) ဤကျေးရွာ၏ပဟိုမှ ၎င်းကျေးရွာအုပ်စု၏ပဟိုအထိ ခရီးမိုင်မည်မျှကွာဝေးသနည်း? မိုင် ၁.၀၆ / မသိပါ
- (၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုပဟိုအထိ သွားလာရာတွင်ကြာမြင့်သည့်အချိန်။

ခြောက်သွေ့ရာသီတွင်ကြာချိန်----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျင်/လား/မော်တော်ဘုတ်/  
 အခြား မှန်ပါ။ ၂၅-မိနစ်

မိုးရာသီတွင်ကြာချိန်----- ထော်လာဂျီ/မော်တော်ဆိုင်ကယ်/ခြေလျင်/လား/မော်တော်ဘုတ်/  
 အခြား (၀၁:၀၀) နာရီ

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေးအန္တရာယ်

ဤကျေးရွာတွင် ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်း ရှိပါသလား။

မရှိပါ       ရှိပါသည်      ရှိလျှင်ဖော်ပြပါ -----

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုပဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ (သို့) ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

- (၁) -----
- (၂) -----

(ဈ) အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD) မှ မှတ်တမ်းတင်ထားခြင်း

ဤကျေးရွာသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD) မှ မှတ်တမ်းတင်ထားမှု ရှိပါသလား။

မရှိပါ       ရှိပါသည်

ကျေးရွာခေါင်းဆောင်

အမည် ဦးစိန်မင်း

လက်မှတ်

နေ့စွဲ ၁ / ၂ / ၂၀၁၇

လူထုစည်းရုံးရေးမှူး

အမည်

ဦးသုရှင်

လက်မှတ်

နေ့စွဲ ၁ / ၂ / ၂၀၁၇



ပုံစံ - ၈ - ၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်။ သက်ဆိုင်ရာလူထုစည်းရုံးရေးမှူး/လက်ထောက်နည်းပညာမှူးများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီပြီးစီးတိုင်း ကျေးရွာနှင့် ကျေးရွာအုပ်စုအတွက် ဤပုံစံကို ဖြည့်သွင်းရမည်။

စည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဦးသူဇွေ

နေ့စွဲ ၂ / ၂ / ၂၀၁၇ စက်ဝန်းအားအမှတ်ခြစ်ပါ  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  
 စက်ဝန်း (၄)

ပြည်နယ်/တိုင်း ချင်း မြို့နယ် ပယက်ဝ ကျေးရွာအုပ်စု ရွှေလှိုင်ဖွဲ့ ကျေးရွာ ရွှေလှိုင်(၂)

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသားအရေအတွက်	အမျိုးသမီးအရေအတွက်	အိမ်ထောင်စုအရေအတွက်	လူမျိုးစုတက်ရောက်သူအရေအတွက်နှင့်လူမျိုးစုအမည်
၁။ ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၂/၂/၂၀၁၇	၂/၂/၂၀၁၇	၄၁	၄၄	၅၁	၇၅၆   ၈၅
၂။ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်းအစည်းအဝေး	၃/၂/၂၀၁၇	၃/၂/၂၀၁၇	၄၁	၄၄	၅၁	၇၅၆   ၈၅
၃။ ကျေးရွာအုပ်စု လုပ်ငန်းဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၁၀/၂/၂၀၁၇	၁၀/၂/၂၀၁၇	၃၀	၁၃	၄၃	၇၅၆ ၂၄   ၃၅၆ ၇၉
၄။ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅။ မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်းကြားသည့် အစည်းအဝေး						
၆။ စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်းအစည်းအဝေး						
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်						

၆၅

ရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း						
၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း						
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း						
၇။ စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့် အစည်းအဝေး						
၇.၁။ အစည်းအဝေး ပထမအကြိမ်						
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်						
၇.၃။ အစည်းအဝေး တတိယအကြိမ်						
၈။ စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်း အစည်းအဝေး						
၉။ လူထုစစ်ဆေးပွဲအစည်းအဝေး	၅၉	၇၇	၄၇	၅၅	၅၅	



ပုံစံ - ၈ - ၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန်ချက်၊ အဆင့်(၃) ကျေးရွာမှော်မှန်းချက်အစည်းအဝေး ပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ဖြည့်သွင်းရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဦးသူရစွေ

နေ့စွဲ ၃/၂/၂၀၁၇ စက်ဝန်းအား အမှတ်ခြစ်ပါ (✓) စက်ဝန်း(၁)  
 စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/ထိုင်း ချင်း မြို့နယ်ပမာဏ ၀ ကျေးရွာအုပ်စု ရွှေလွင်ဖွို ကျေးရွာ ရွှေလွင်(၂)

က။ အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင် ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း။ (အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုစီဖော်ပြပါ)

အမျိုးသား အဖွဲ့မှ တင်ပြသောအခက်အခဲအတားအဆီးများ	အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ
၀ စာရင်းအစား/ပွဲလမ်းသဘင်ကျင်းပရန် ခွာလယ်ခန့် မဆောင်အောင်အခဲ	၀ ကျန်းမာရေး/လူမှုရေး ဆက်သွယ်ရန် ဖွံ့ဖြိုးလှမ်းအောင်အခဲ
၂ ကျောင်းသူ/သား များ ပညာ သင်ရန် မူကြို ကျောင်းဆောင်ဆောက်လုပ်ပေးခြင်းဖြင့် အခက်အခဲ	၂ စာရင်းအစား/ပွဲလမ်းသဘင်ကျင်းပရန် ခွာလယ်ခန့် မဆောင်အောင်အခဲ
၃ ကျန်းမာရေး လူမှုရေး များ အတွက် ဆက်သွယ်ရန် ဖွံ့ဖြိုးဆက်သွယ်ရေး အခက်အခဲ	၃ ကျောင်းသူ/သား များ စာပတ်ရန် မြို့ အလင်း ရောင်အခက်အခဲ
၄ ကလေးများ စာဖတ်ရန် မြို့ အလင်း ရောင် အခက်အခဲ	၄ ကျေးရွာဖွံ့ဖြိုးဆက်သွယ်ရေး များတွင် အားပေးပေးခြင်းဖြင့် အခက်အခဲ
၅ ကျေးရွာဖွံ့ဖြိုးဆက်သွယ်ရေး များတွင် အားပေးပေးခြင်းဖြင့် အခက်အခဲ	၅ ရွေးကောက်ပွဲများ ကျင်းပရေးတွက် ယင်လုံ ချိမ်သာ ဆောက်လုပ်ခြင်း
၆ ကျေးရွာတွင် ရေ မလုံလောက်သည့် အခက်အခဲ	၆ ရန် ဖွံ့ဖြိုး / စီမံ အခက်အခဲ

ခ။ မှော်မှန်းခြင်း - နောင်လာမည့် ( ၅ ) နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှ တင်ပြသောမှော်မှန်းချက်များ	အမျိုးသမီးအဖွဲ့မှ တင်ပြသောမှော်မှန်းချက်များ
၀ ခွာလယ်ခန့် မဆောင်ကောင်းမှုကြောင့် ဆောက်လုပ်နိုင်မှု မရှိ	၀ ဆက်သွယ်ရေး ဖွံ့ဖြိုးလှမ်းအောင် မြှုပ်နှံစာပတ်ဆင်ရမည်
၂ မူကြို ကျောင်းဆောင်ဆောက်လုပ်နိုင်ရမည်	၂ ခွာလယ်ခန့် မဆောင်ဆောက်လုပ်ကောင်း မှန်ရမည်
၃ ဆက်သွယ်ရေး ဖွံ့ဖြိုးလှမ်းအောင် ကောင်း မှန်ရမည်	၃ ဆိုလာမီး အလင်းရောင် ရရှိရမည်
၄ စီမံဆွဲဆောင်ခြင်း မြို့ အလင်း ရောင် ရရှိစေရမည်	၄ ကျေးရွာဖွံ့ဖြိုးဆက်သွယ်ရေး များတွင် တံတားများ ကောင်း မှန်ရမည်
၅ ကျေးရွာဖွံ့ဖြိုးဆက်သွယ်ရေး တံတားများ ကောင်း မှန်ရမည်	၅ ကျန်းမာရေး အတွက် ယင်လုံ ချိမ်သာ ကောင်း မှန်ရမည်
၆ ရေပိုက်/ရေပေးခြင်း ကို များစွာ ချိမ်သာ ဆောက်လုပ်နိုင်ရမည်	၆

ဂ။ လူထုစီမံကိန်း၏ လာမည့် ( ၄ ) နှစ်အတွက် အကျုံးဝင်သော ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။

အဆင့်	ကျေးရွာအတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/အမျိုးသား+ အမျိုးသမီး)	ခန့်မှန်းကုန်ကျ စရိတ်	အကျိုးခံစားခွင့်ရှိသူ ခန့်မှန်းခြေ အရေအတွက်
၀	ခွာလယ်ခန့် မဆောင်ဆောက်လုပ်ခြင်း လုပ်ငန်း	အမျိုးသား + အမျိုးသမီး	၆၅၀၅၀၀၀+	၃၀၃
၂	ကျေးရွာဖွံ့ဖြိုးဆက်သွယ်ရေး တံတား/ ဆောက်လုပ်ခြင်း လုပ်ငန်း	"	၅၀၀၅၀၀၀+	၃၀၃
၃	မူကြို ကျောင်းဆောင် ဖွဲ့ဆောက်လုပ်ခြင်း လုပ်ငန်း	"	၅၆၀၀၀၀၀+	၃၀၃
၄	ရေပိုက်/ရေပေးခြင်း မြို့အလင်းလုပ်ငန်း	"	၅၅၀၀၀၀၀+	၃၀၃
၅				

၂၆

ဃ။ လူထုစီမံကိန်း၏ လာမည့် (၄) နှစ်အတွက် အကျိုးမဝင်သော ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။

အဆင့်	ကျေးရွာအတွက် ဦးစားပေး ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/အမျိုးသား+ အမျိုးသမီး)	အခန်းကဏ္ဍ
၁	ဆက်သွယ်ရေး ဖွံ့ဖြိုးရေး	အမျိုးသား + အမျိုးသမီး	အခြား
၂		.	
၃		.	
၄		.	
၅		.	

ခေါင်းဆောင်၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှ အတည်ပြုသည်။

အမည် ----- ဦးစိန်မူ ----- လက်မှတ် ----- [Signature] ----- နေ့စွဲ ----- ၃/၁/၂၀၁၇ -----



ပုံစံ - ၈ - ၄ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းပုံစံ (Form PC 4)

လမ်းညွှန်ချက်၊ စီမံကိန်းလုပ်ငန်းခွဲရွေးချယ်မှုအစည်းအဝေးပြီးနောက်တွင် ကျေးရွာအုပ်စုမှ CF/TFတို့၏ အကူအညီရယူ၍ ကျေးရွာစီထောက်တော်မတီမှ လက်မှတ်ရေးထိုးပြီး အဆိုပါပုံစံအား ပြည်စုံအောင်ဖြည့်သွင်းရမည်။ ဤပုံစံအား ပြည်စုံစာဖြည့်သွင်းပြီးပါက ကျေးရွာအုပ်စုမှူး၊ မြို့တိုးတက်ရေးစီမံချက်တွင် TPIC သို့ ပေးပို့ရန်အတွက် နောက်ဆက်တွဲအဖြစ် ထားရှိရမည်။ CF မှ ကျေးရွာတစ်ရွာချင်းစီ၏ စီမံကိန်းလုပ်ငန်းခွဲဆိုင်ရာ အချက်အလက်များကို MLS သို့ ထည့်သွင်းရမည်။ (ယခုနှစ်စီမံကိန်းလုပ်ငန်းခွဲ မလုပ်ကိုင်သော ကျေးရွာများ မပါဝင်ပါ။)

ကျေးရွာစည်းရုံးရေးမှူး/ဝန်ထမ်းအမည် ဦး သုတေသ

နေ့စွဲ ၉ / ၂ / ၂၀၁၇ စက်ဝန်းအား မှတ်ခြစ်ပေးပါ။ (✓)  စက်ဝန်း(၁)  စက်ဝန်း(၂)  စက်ဝန်း(၃)  စက်ဝန်း(၄)

ပြည်နယ်/တိုင်း ချင်း မြို့နယ် ပလက်ဝ ကျေးရွာအုပ်စု ရွှေလှိုင်ဗွို

ကျေးရွာအမည်	ဆောင်ရွက်မည့် လုပ်ငန်းများ	အတိုင်းအတာ	ခန့်မှန်း တိုက်ရိုက် အကျိုးခံစားခွင့် ရှိသူများ	အဆိုပြုတင်ပြသူ	ခန့်မှန်းကုန်ကျစရိတ်			
					စီမံကိန်းမှ ထည့်ဝင်မှု	ကျေးရွာမှ ထည့်ဝင်မှု	အခြားထည့်ဝင်မှု (ဖော်ပြပါ) ထည့်ဝင်ငွေ   အမည်/အဖွဲ့	စုစုပေါင်း
ရွှေလှိုင်ဗွို	ကျေးရွာအုပ်စု စတင်	အလျား - ၃၅'၊ အနံ - ၂၃'၊ အမြင့် - ၁၂'	၄၆၄	ကျား၊ မ၊ ကျား+မ	၅၂၀၀၀၀၀+			၅၂၀၀၀၀၀+
ရေချမ်းသာ	ကျေးရွာအုပ်စု စတင်	အလျား - ၃၅'၊ အနံ - ၂၃'၊ အမြင့် - ၁၂'	၃၈၇	ကျား၊ မ၊ ကျား+မ	၅၂၀၀၀၀၀+			၅၂၀၀၀၀၀+
ပွေလှိုက်ဝ - ၂	ကျေးရွာအုပ်စု စတင်	အလျား - ၄၀'၊ အနံ - ၂၅'၊ အမြင့် - ၁၂'	၃၀၃	ကျား၊ မ၊ ကျား+မ	၅၅၀၀၀၀၀+			၅၅၀၀၀၀၀+
ပွေလှိုက်ဝ - ၁	ရေလှိုက်ပြုပြင်ခြင်း နှင့် ရေဗျာင်ကန်တည်ဆောက်ခြင်း	အလျား - ၅၀၀၊ ရေကန် အလျား - ၈'၊ အနံ - ၈'၊ အမြင့် - ၆'	၈၁	ကျား၊ မ၊ ကျား+မ	၄,၃၀၀,၀၀၀+			၄,၃၀၀,၀၀၀+

				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				
				<input type="checkbox"/> ကျား <input type="checkbox"/> မ <input type="checkbox"/> ကျား+မ				

ရာထူး ကျေးရွာအုပ်စု စီ/ထောက်ကော်မတီ ဥက္ကဋ္ဌ အမည် လက်မှတ် ရက်စွဲ

အမည် - စိုးကျော်ဌာန်

လက်မှတ် - [Signature]

ရက်စွဲ - ၅.၂.၂၀၁၇



ရွှေလိုင်ပွိုကျေးရွာအုပ်စု / ဖွဲ့စည်း(၂) ကျေးရွာ

အစည်းအဝေး မှတ်တမ်း

ရက်စွဲ - ၂၀၁၇ - ၃ နှစ်လယ်ပတ်စီ ( ၁ ) ရက်

နေ့ရက် - စာသင်ကျောင်းဆောင်သစ်

အချိန် - (၀၉:၁၀) နာရီ

တက်ရောက်သူ ကျား ( ၄၁ ) ဦး မ ( ၄၄ ) ဦး

အကြောင်း အရာ "

" ဒုတိယနှစ် ပထမအကြိမ် ကျေးရွာစီမံကိန်း မိတ်ဆက် အစည်း

အဝေး "

ပထမအကြိမ် ကျေးရွာစီမံကိန်း မိတ်ဆက် အစည်း အဝေး ကို

( ၁ / ၂ / ၂၀၁၇ ) နေ့ နံနက် (၀၉:၁၀) နာရီ တွင် ရွာလယ် ကွင်း ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ ကျေးရွာ ဥက္ကဋ္ဌ မှ အဖွင့် အမှာစကား ပြော ဖွင့် လှစ် ခဲ့ပါသည်။ ပြီးနောက် အဆုံး နား မှား မြတ်ကြား သည့် အစီအစဉ် အတိုင်း တာဝန်ကျ လူထုစည်း ရုံး ရေး များ မှ ဒုတိယနှစ် ပထမအကြိမ် ကျေးရွာ စီမံကိန်း မိတ်ဆက် / ရည်ရွယ်ချက် / စီမံကိန်း ဝက်ဝန်း / စီမံကိန်း တွင် အဓိက ပါဝင် မည်သတ်သော အစိတ်အပိုင်း များ ကို အကျယ်တပွင့် ရှင်းလင်း ပြော ကြား ခဲ့ပါသည်။

ဆွေးနွေး ချက် " လူထုစည်း ရုံး ရေး များ / မှ ဦးဆောင်ကာ ကျေးရွာသူ/သား များ အား ပထမ (၂၀၁၆) ခုနှစ် စီမံကိန်း နှစ် တွင် တာဝန်ထမ်းဆောင် ခဲ့သော ကေ

ရွာစီမံကိန်း အထောက်အကူပြု ကော်မတီ/ဆပ်ကော်မတီ ဝင်များ အား ရွာသူ/သား များ သဘော ဆန္ဒ / အရ မဲခန့်ဖြင့် ရွေးချယ်သွားမည့် အကြောင်း ရှင်းလင်း ပြောကြားကာ ရွာလူထု များ ၏ သဘောဆန္ဒ အတိုင်း ကျေးရွာ စေတနာ့ ဝန်ထမ်း ကျား (၁) မ (၁) အား ( ၂၀၁၆ ) ခုနှစ်က တာဝန်ထမ်းဆောင် သော - နှစ်ဦးအား သဘောတူ ဖြီး ဆက်လက် လုပ်သွား မည် ဖြစ်ကြောင်း ဆွေးနွေး ကာ ကျေးဇူးတင်စကား ပြောကြား ဖြီး ဒုတိယနှစ် ကျေးရွာ ပထမ အကြိမ် စီမံကိန်း မိတ်ဆက် အစည်းအဝေး ကို - ဥပဒေ (၀၄:၁၀) နာရီ တွင် ကောင် မြင်စွာ ဖြီးဆုံး ခဲ့ပါသည်။

ရွှေလိုင်ဗွီအုပ်စု / ဖွဲ့စည်းပုံ (၂) ကျေးရွာ

အစည်း : အဝေး မြတ်တမ်း ၊

ရက်စွဲ - ၂၀၁၇ - ဒီဇင်ဘာလ ၁၅ ရက်

နေရာ - စာသင်ကျောင်းဆောင် သစ်

အချိန် - နံနက် (၀၉:၂၀) နာရီ

တက်ရောက်သူ - ကျား (၄၁) ဦး မ(၅၁) ဦး

အကြောင်းအရာ " ကျေးရွာ ဖွဲ့ ဖြိုး ရေးစီမံ ချက်ရေး ဆွဲခြင်း အစည်း အဝေး ၊

ဒုတိယနေ့ အစည်းအဝေး ကို (၁/၂/၂၀၁၇) ရက် နံနက်(၀၉:၀၀)

နာရီ အချိန်တွင် အခန်း အနား များ ကော်မတီဝင် အမျိုးသမီး ၈ အစည်းအဝေး အစီအစဉ်များ ကို ဖတ်ကြား ပြီး အစည်းအဝေး ဖွင့်လှစ် ကြောင်း ကြော်ငြာ ပြီး ၊ အစည်းအဝေး အစီအစဉ် အရ - ကျေးရွာရပ်မိ/က တစ်ဦးမှ အဖွင့် အဖွဲ့အစည်း ကား ဖြောင့်ကား ဖွင့်လှစ် ခဲ့ပါသည်။

လွှဲ:လွှဲ:ချက် " အစီအစဉ်အရတာဝန်ကျ လူထုစည်းရုံးရေး များ / လက်ထောက်နည်း ပညာများ တို့၏ အကူအညီဖြင့် ကျေးရွာဖွဲ့ ဖြိုး မှု စီမံချက်ရေးဆွဲခြင်း

အစီအစဉ် ( PRA) များ ပြုလုပ် ခဲ့ပါသည်။ အမျိုးသား အဖွဲ့ မှ တင်ပြသော အခက်အခဲ အတားအ ချီးများ / နောက် (၄) နှစ်အတွက် မျှော်မှန်းချက်များ ၊ ဦးစားပေးလုပ်ငန်းစဉ်များ ၊ အမျိုးသမီး အဖွဲ့ မှ တင်ပြသော အခက်အခဲ အတား အခံ့ များ ၊ နောက် (၄) နှစ်အတွက် မျှော်မှန်းချက်များ ၊ ဦးစားပေးလုပ်ငန်းစဉ်များ ၊ အမျိုးသား + အမျိုးသမီး ဦးစား လုပ်ငန်း များ ရွေးချယ်ခဲ့ ပါသည်။

လုပ်ဆောင် ချက် " လူထုစည်းရုံးရေး များ မှ လှုံ့လှယ်လိုသော ကော်မတီဝင်/ဆယ် ကော်မတီဝင် များ အား ကျေးရွာသူ/သား များ သဘောဆန္ဒ အ

ကဆိုတင်သွင်း ကာ - မဲခန့်ဖြင့် ရွေးချယ်ခဲ့ပြီး အစည်း အဝေးကို ညနေ (၀၃:၃၀) နာရီ တွင် အောင်မြင်စွာ ပြီးဆုံး ကြောင်း လူထုစည်းရုံးရေး မှ ကျေးဇူးတင်စကား ဖြောင့်ကား ကာ အုပ်စု အစည်းအဝေး သို့ ချီတက် လာရောက်ပါရန် ဖြောင့်ကား / မှာကြား ချီ အစည်းအဝေးကို လုပ်နား ခဲ့ပါသည်။

ရွှေလှိုင်ပွဲကျေးဇူးအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့်

အစည်းအဝေး မှတ်တမ်း

ရက်စွဲ- ၂၀၁၇-ခုနှစ်ဖေဖော်ဝါရီ (၉) ရက်

အချိန်- နံနက် (၁၀:၄၀) နာရီ

နေရာ- ရွာလယ်ဇရပ်

ကျေးဇူး- ရေချမ်းသာ

တက်ရောက်သူ- ကျား ( ၃၀ ) ဦး၊ မ ( ၁၃ ) ဦး

အကြောင်းအရာ "

" ကျေးဇူးအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက်ချသည့် အစည်းအ

ကျေးဇူးအုပ်စု လုပ်ငန်း ဆုံးဖြတ်ချက် ချသည့် အစည်းအ

ကိုရွှေလှိုင်ပွဲ ကျေးဇူးအုပ်စု / ရေချမ်းသာကျေးဇူး / ရွာလယ်ဇရပ် တွင် နံနက် (၁၀:၄၀) နာရီအချိန်တွင် ရေချမ်းသာကျေးဇူး မှ ကော်မတီဝင် အဖျိုးသမီး မှ အခန်း အနား အနီး အစဉ် များကို ဖတ်ကြား ပြီး အစည်းအဝေး ဖွင့်လှစ် ကြောင်း ကြော်ငြာခဲ့ပါသည်။ တာ ကျလူထု စည်းရုံးရေး မြူး / လက်ထောက် နည်းပညာ မြူး မှ ကျေးဇူးအဖွဲ့အစည်း မှ ကော်မတီဝင် များနှင့် တစ်ဦး ချင်း မိတ်ဆက်ကာ ရေချမ်းသာ ကျေးဇူး စီ/ထောက် ကော်မတီ ဥက္ကဋ္ဌ အဖွင့် အမှာစကား ပြောပြီး စတင် ခဲ့ ပါသည်။

အဖွဲ့အစည်း " "

လူထုစည်းရုံးရေး မြူး / လက်ထောက် နည်းပညာ မြူး မှ ဦးဆောင်ကာ ကျေးဇူးအဖွဲ့အစည်း မှ တင်ပြထားသော ဦးစား ပေးလုပ်ငန်း များ

အား တင်ပြ ၍ ဦးစား ပေးလုပ်ငန်း တစ်ခုစီအလိုက် ကော်မတီဝင် များ၏ သဘောဆန္ဒဖြင့် ကျေးဇူး တစ်စွာချင်း စီအလိုက် ခွဲဝေ ကြပါသည်။

လုပ်ဆောင်ချက် "

လူထုစည်းရုံးရေး မြူး / လက်ထောက် နည်းပညာ မြူး က ဦးဆောင်ကာ အုပ်စုစီ/ထောက် ဥက္ကဋ္ဌ ကျား (၁) မ(၁) ဘဏ္ဍာရေး ဆယ်စက် ဥက္ကဋ္ဌ

(၁) ဦး အဖွဲ့ဝင် (၁) ဦး ကို အစည်းအဝေး တက်ရောက်သော ကော်မတီဝင် များကပင် မဲစနစ် ဖြင့် ရွေးချယ် တင်မြှောက်ပြီး (၉ / ၂ / ၂၀၁၇) ရက်နေ့ ကျေးဇူးအုပ်စု / လုပ်ငန်း ဆုံးဖြတ်ချက် ချသည့် အစည်းအဝေးကို သုဗေ (၀၁:၅၀) နာရီ အချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

အမျိုးသားအဖွဲ့မှတစ်ပါး

အခက်အခဲအတားအဆီးများ

၁	ကျေးဇူးအတွင်း အစည်း အဝေး / မှီလမ်း သမင်ကျင့်ပစ္စည်းနှင့် အတွက် အာလယ်အုံ ပြုဆောင်အခက်အခဲ
၂	ကျောင်းပျက်စီးမှုများ ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး / ကျောင်းဆောင် အခက်အခဲ
၃	ကျန်းမာရေး လူမှုရေး အတွက် ဆက်လက်ပံ့ပိုးမှု နှင့် လျှို့ဝှက် အခက်အခဲ
၄	အုပ်စုဝင် / သို့ / ဆောင်ရွက် အခက်အခဲ (အရေးများ စာပေရေးဖွဲ့ရေး အခက်အခဲ)
၅	ရာသီဥတု ဆက်လက် ပျက်စီးမှု တံတားများ အခက်အခဲ
၆	ကျေးဇူးအတွင်း စေ့မည့်အလုပ်များ အခက်အခဲ

နောက် (၄) အတွက် ပြောဆိုချက်

၁	ကျေးဇူးအတွင်း အစည်း အဝေးနှင့် မှီလမ်း သမင်ကျင့်ပစ္စည်းနှင့် အခက်အခဲရှိရန် ဝဆောင်ရွက်ပေးမှုနှင့် အခက်အခဲ
၂	အလုပ်အကိုင် ကလေး အတွက် မကြုံ ကျောင်း / တစ်ကျောင်းနှင့် အလယ်တန်းကျောင်း သာ ၇ ည့်များ ကျောင်းသွား / လာအခက်အခဲ ရှိသဖြင့် အခက်အခဲ ထိထိုးဖြင့် ဆောင်ရွက်ပေးမှုနှင့် အခက်အခဲ
၃	ကျန်းမာရေး / လူမှုရေး အတွင်း အဖွဲ့အစည်း အဖွဲ့ဆက်သွယ်ရေး အခက်အခဲ ရှိသဖြင့် လျှို့ဝှက် စာပေရေးဖွဲ့ရေး အခက်အခဲ
၄	စီးအခက်အခဲ ရှိသဖြင့် အခက်အခဲ စားကျွေးရေး လျှပ်စစ် / သို့ / ဆောင်ရွက်ပေးမှုနှင့် အခက်အခဲ

- (၅) ရာသီဥတုဆက်လက် ပျက်စီးမှု သင့်တော်ရာ ထာဝရာ များ ဆောင်ရွက်ပေးမှုနှင့် အခက်အခဲ
- (၆) ဟိုဂျီရေမိုက် များ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ပေးမှုနှင့် အခက်အခဲ

Generated by CamScanner from intsig.com

(အမျိုးသမီးအဖွဲ့) ဝင်ကြေးစာ။

(အခက်အခဲအတားအဆီးများ)

၁	ကျန်ကြွေး၊ လူမှုရေး၊ ဆက်သွယ်ရေး ဖြစ်ပေါ်စေမှုများ
၂	ပုံနှိပ်ရေး၊ စာပေရေးရာ၊ အစားအသောက်၊ ငွေပေးပို့မှုများ
၃	ကလေး၊ များစွာထိခိုက်မှုရှိသော အန္တရာယ်ရှိသည့် အခန်းများ
၄	ကျေးဇူးအားဖြင့် ဆက်သွယ်ရေး၊ အန္တရာယ်ရှိသည့် အခန်းများ
၅	အစားအသောက်၊ အန္တရာယ်ရှိသည့် အခန်းများ

၆ အခက် (၄) ခု အန္တရာယ်ရှိစေမှုများ

၁	ကျန်ကြွေး၊ လူမှုရေး၊ ဆက်သွယ်ရေး ဖြစ်ပေါ်စေမှုများ
၂	ပုံနှိပ်ရေး၊ စာပေရေးရာ၊ အစားအသောက်၊ ငွေပေးပို့မှုများ
၃	ကလေး၊ များစွာထိခိုက်မှုရှိသော အန္တရာယ်ရှိသည့် အခန်းများ
	မည်သို့
၄	ကျေးဇူးအားဖြင့် ဆက်သွယ်ရေး၊ အန္တရာယ်ရှိသည့် အခန်းများ
၅	အစားအသောက်၊ အန္တရာယ်ရှိသည့် အခန်းများ

(အမျိုးသမီး)

၃၉

ဆွေးနွေးတင်ပြသော ဦးစားပေး ဖွဲ့စည်းရေးလုပ်ငန်းစဉ်များ

၁	ပြန်လှည့်စာအုပ်
၂	အခြေခံဆောင်ရွက်မှု
၃	ဆိုင်ရာစာအုပ်
၄	ကျေးဇူးတင်ဆက်လက်များတွင်တင်ဆောင်လုပ်ငန်း
၅	ကျန်းမာရေးအဖွဲ့က ပစ်လွန်အာရုံစဉ်ဆောင်ရွက်မှု

(အမျိုးသား)

ဆွေးနွေးတင်ပြသော ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ

၁	နံနက် ၆ နာရီ စတင် ဆောက်လုပ်ရန်
၂	မူကြမ်းပြင်ဆင်ရေးအားလုပ်ရန်
၃	ကျေးဇူးတင်ဆက်လက်ဆောင်ရွက်ရန်
၄	ရေ ပိုက် ပြင်ဆင်ရန်
၅	ဆက်သွယ်ရေး ပျက်စီးနေပါက ပြင်ဆင်ရန်
၆	ဆိုင်ရာ ပြင်ဆင်ရန်

(အမျိုးသား + အမျိုးသမီး)

ဦးစားလေးရွေးချယ်တာလုပ်ငန်းစဉ်များ ( ဖွံ့ဖြိုးရေးလုပ်ငန်းများ

၁	ခန့်အပ်ရေး ဘဏ္ဍာလုပ်ငန်းစဉ်များ
၂	အခြား အလုပ်အကိုင်၊ တာဝန်၊ ဘဏ္ဍာလုပ်ငန်းစဉ်များ
၃	ဖွံ့ဖြိုးရေး၊ အခြား ဘဏ္ဍာလုပ်ငန်းစဉ်များ
၄	ပေးအပ်ခြင်း ဖြစ်စဉ်များ
၅	အလုပ်အကိုင် ဖြစ်စဉ်များ



ဖွဲ့လိုက် (၂) ကျေးရွာ

ကော်မတီအမည်	အမည်	အသက်	ကျား	မ	ပွင့်ပိုင်အဖွဲ့
စေတနာ့ဝန်ထမ်း	ဦးကိုကိုနိုင်	၂၇	✓		
	ဖော်ခင်သန်း	၃၆		✓	
ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီ	ဦးကျော်လှဦး	၅၁	✓		
	ဖော်အေးဖြူ	၂၇		✓	
အခြံမြေကိုယ်စားလှယ်	ဦးအောင်လှသိန်း	၅၆	✓		
	ဖော်မအောင်သိန်း	၂၆		✓	
လုပ်ငန်းလုပ်ပတ်ထိန်းသိမ်းရေးအုပ်ကော်မတီ	ဦးကျော်သိန်း	၄၅	✓		
	ဖော်မစိုးရွှေ	၁၉		✓	
	ဖော်မိုးမိုး	၁၉		✓	
ဝယ်ယူရေးအုပ်ကော်မတီ	ဦးစိန်ဖြူ	၄၇	✓		
	ဖော်မအောင်သိန်း	၂၀		✓	
	ဖော်မလုံးစိန်	၂၂		✓	
စောင့်ကြည့်ကြီးကြပ်ရေးအုပ်ကော်မတီ	ဦးစောနုမောင်	၄၉	✓		
	ဦးစံသာကျော်	၄၉	✓		
	ဖော်ဒွယ်ဒွယ်သန်း	၂၉		✓	
ကျေးရွာ ငွေစာရင်း ကိုင်	ဦးဗိုဇင်ဇော်	၂၉	✓		